

မြည်တွန်တောက်တီး က၊ <myi tun taut ti> 唠叨၊ စိတ်ဆိုး  
မာန်ဆိုးနှင့် ~ သည်။ 生气地唠叨着。 / အမေ့ခို၏ ~ သံမှာ  
သူ့အဖို့ရိုးနေပြီ။ 老妈妈的唠叨，他已经听习惯了。

မြည်ရုတ် က၊ <myi yout> (古)响

မြည်ဟည်း က၊ <myi hi> 发出巨响၊ ဩဘာသံများမှာ ~ သွား  
တော့၏။ 掌声雷动。 / ဂျက်အင်ဂျင်ကြီး၏အသံသည်ရုတ်တရက်  
~ လာသည်။ 喷气式飞机的引擎声突然怒吼起来。

မြည်ဟိန်း က၊ <myi hein> 响声震天，轰鸣၊ မိုးစည်သံတခြမ်း  
ခြမ်း ~ ရှိနေချေပြီ။ 雷声隆隆。 / သစ်ပင်ကြီးပြိုလဲ၍ ~  
သွား၏။ 大树倒下发出巨响。

မြည်း I န၊ <myi> 【动】驴 II က၊ <myi> ①尝၊ ဟင်းအ  
ရသာရှိမှုရှိ ~ ကြည့်မှသိမည်။ 只有亲口尝一尝才知道菜的  
味道。 ②就着，搭着吃၊ လက်ဖက်ရည်ကြမ်းနှင့်ငါးခြောက်ဖုတ်  
~ လေ့ရှိသည်။ 常常就着烤鱼干喝清茶。 ③(喻)尝试，试  
验၊ အနည်းငယ် ~ ကြည့်ရုံနှင့်ဤဝတ္ထုကောင်းမကောင်းပြောနိုင်  
မည်မထင်ပါ။ 浅尝辄止不能判断这部小说好不好。

မြတ် I နဝ၊ <myat> ①崇高，高贵၊ ~ သောပုဂ္ဂိုလ် 高尚的  
人 / နိုင်ငံအတွက်သေခြင်းသည် ~ သောသေခြင်းဖြစ်သည်။ 为  
国而死，死得其所。 ②多 II က၊ <myat> ①赚钱，赢  
利၊ အရင်းရှင်များကား ~ လေလောဘကြီးလေတည်း။ 资本家  
越赚钱越贪得无厌。 ②有益，合算၊ ရှမ်းပြည်တခေါက်သွား  
လည်ခဲ့ရတာငါ့အတွက်အများကြီး ~ သပေါ့။ 到掸邦去玩一趟  
对我说来获益不浅。

မြတ်စွာဘုရား I န၊ <myat swa ph-ya> 【佛】佛 II အ၊  
<myat swa ph-ya> 天啊，阿弥陀佛！ ~ ကယ်တော်မူပါ။ 佛  
主啊，救救我吧！

မြတ်စွန်း က၊ <myat sun> 赢利，赚钱၊ သမဝါယမ၏မူမှာ ~  
ဘို့ကအဓိကမဟုတ်ပါ။ 合作社的宗旨，主要的不是为了赚  
钱。

မြတ်နိုး က၊ <myat no> ①崇敬，敬仰၊ ဘုရားကိုလိုသေ ~  
သည်။ 崇敬佛爷。 ②热爱，酷爱，爱惜၊ လွတ်လပ်မှုကို ~  
၏။ 酷爱自由。 / အချိန်ကို ~ ၏။ 爱惜时间。 / မြတ်မြတ်  
နိုးနိုးသိမ်းထား၏။ 珍藏起来。

မြတ်နိုးတနာ ကဝ၊ <myat no: t-na> 深情，爱慕，友爱၊ ထပ်  
ကိုတိုး ~ ဆက်ဆံကြသည်။ 互敬互爱地相处。

မြတ်မြင့် နဝ၊ <myat myin> = မြင့်မြတ်

မြတ်မွန် နဝ၊ <myat mun> = မွန်မြတ်

မြတ်လေး I က၊ <myat lei> = လေးမြတ် II န၊ <myat  
lei> 【植】①葛萝 Quamoclit Pinnata Ipomae  
Quamoclet 又分 ~ န၊ ~ နှစ် 两种 ②西班牙素馨  
Jasminum Grandiflorum (Spanish Jasmine)

မြတ်သတ် က၊ <myat that> (古)赢利

မြတ် န၊ <myeit> ①手织布匹结尾部分因不便织入纬线  
而形成的穗子 ②(毛巾、锦旗等的)穗子 ③玉米须儿


④ <beit> 【地】缅甸丹老

မြတ်ကျွန်းစု န၊ <beit kyun: zu> 丹老群岛

မြတ်ခံ န၊ <myeit khan> 缅甸古代一种发式

မြတ်စံ န၊ <myeit sa> 穗儿，缨子

မြတ်စွဲ န၊ <myeit so> 缅甸古代官员的七种发式之一



မြတ်စွဲ  
မြတ်စွန် န၊ <myeit sun> 缨穗儿，缨穗之类的末端  
မြတ်စွန်း န၊ <myeit sun> = မြတ်စွန်  
မြတ်ဆာ န၊ <myeit hsa> ①手织布匹结尾部分因不便织  
入纬线而形成的穗子 ②(毛巾、锦旗等的)穗子 ③玉  
米须儿  
မြတ်ဆာချည် န၊ <myeit hsa khyi> 手织布匹结尾部分因  
不便织入纬线而形成的穗子  
မြတ်ဆာဆက် န၊ <myeit hsa zet> 手织布机纱线快速接头  
法  
မြတ်ပူးစ န၊ <myeit phu: za> 手织布匹的开头部分  
မြတ်ဖြူ န၊ <myeit phyu> 古发式之一(参见 မြတ်စွဲ 图)  
မြတ်မြို့ န၊ <beit myo> 丹老(又译墨吉)，颠拿沙廉地区名  
城  
မြတ်ရင် န၊ <myeit yin> 古发式之一(参见 မြတ်စွဲ 图)  
မြတ်ရစ် န၊ <myeit yit> 发髻